

၄။ သဒ္ဒါရှင်းလင်းချက်

၁။ N を V (အပြုခံကြိယာ)

အပြုခံကြိယာ၏ကံပုဒ်ကို ဝိဘတ် ခံ ဖြင့်ဖော်ပြသည်။

- ① ジュースを 飲みます。 ဖျော်ရည် သောက်တယ်(/မယ်)။
[မှတ်ချက်] を ကို ဝိဘတ်သင်္ကေတအဖြစ်သာအသုံးပြုသည်။

၂။ N を します

します သည်နယ်ပယ်ကျယ်ပြန့်သောနာမ်ကိုကံပုဒ်အဖြစ်မှတ်ယူသည်။ ဤကံပုဒ်ဖြင့်ဖော်ပြသော အကြောင်းအရာကိုလက်တွေ့ဆောင်ရွက်သည်ဟုအဓိပ္ပာယ်ရသည်။ အောက်တွင်ဥပမာတချို့ကို ဖော်ပြပေးမည်။

- ၁) အားကစား/ဂိမ်း စသည်
サッカーを します ဘောလုံး ကန်ပါတယ်။ トランプを します ဖဲ ကစားပါတယ်။
- ၂) အစုအဝေး/ပွဲတော် စသည်
パーティーを します ပါတီကိုကျင်းပပါတယ်။ 会議を します အစည်းအဝေးကို ကျင်းပပါတယ်။

- ၃) တခြား
宿題を します အိမ်စာကို လုပ်ပါတယ်။ 仕事を します အလုပ်ကို လုပ်ပါတယ်။
電話を します ဖုန်းကို ဆက်ပါတယ်။

၃။ 何を しますか

ဤအရာသည် ပြုလုပ်သည့်အကြောင်းကိုမေးမြန်းသောမေးခွန်းပုံစံဖြစ်သည်။

- ② 月曜日 何を しますか。 တနင်္လာနေ့မှာ ဘာ လုပ်ပါမလဲ။
..... 京都へ 行きます。 ကျိုတိုကို သွားပါမယ်။
- ③ きょう 何を しましたか。 မနေ့က ဘာ လုပ်ခဲ့ပါသလဲ။
..... サッカーを しました。 ဘောလုံး ကန်ခဲ့ပါတယ်။

၄။ なん နှင့် なに

なん နှင့် なに မှာ အဓိပ္ပာယ်တူသည်။
なん ကိုအောက်ပါအခြေအနေမျိုးတွင်အသုံးပြုသည်။

- ၁) နောက်တွင်လိုက်သည့်စကားလုံးက "た လိုင်း" "だ လိုင်း" "な လိုင်း" ဖြင့်စသောအခါ
 - ④ それは 何ですか。 အဲဒါ ဘာပါလဲ။
 - ⑤ なんの本ですか。 ဘာ စာအုပ်ပါလဲ။
 - ⑥ 寝る まえに、何と言いますか。 အိပ်ရာမဝင်ခင် ဘာလို့ ပြောပါသလဲ။ (သင်ခန်းစာ-၂၁)
 - ⑦ 何で 東京へ 行きますか。 ဘာနဲ့ တိုကျိုကို သွားပါမလဲ။

[မှတ်ချက်] なんで သည်အသုံးပြုသည်နည်းလမ်းကိုမေးမြန်းခြင်းအပြင် အကြောင်းပြချက်ကို မေးမြန်းရာတွင်လည်းအသုံးပြုသည်။

- ⑧ 何で 東京へ 行きますか。 ဘာနဲ့ တိုကျိုကို သွားပါမလဲ။
..... 新幹線で 行きます。 ကျည်ဆန်ရထားနဲ့ သွားပါမယ်။

၂) မျိုးပြစကားလုံး၌တွဲသောအခါ

- ⑨ テレーザちゃんは 何歳ですか。 တဲလဲဆလေးက ဘယ်နှနှစ်ပါလဲ။
- ၁) နှင့် ၂) မှလွဲလျှင် なに ကိုအသုံးပြုသည်။
- ⑩ 何を 買いますか。 ဘာကို ဝယ်ပါမလဲ။

၅။ N (နေရာ) で V

ဤကဏ္ဍတွင်လေ့လာမည့်ဝိဘတ် で သည်နေရာကိုဖော်ပြသောနာမ်၏နောက်၌တွဲ၍ပြုမူခြင်းအ မှုကိုလုပ်ဆောင်သော နေရာကိုဖော်ပြသည်။

- ⑪ 駅で 新聞を 買います。 ဘူတာမှာ သတင်းစာကို ဝယ်ပါတယ်။

၆။ V ませんか

နာသူကိုဖိတ်ခေါ်သော အသုံးအနှုန်းဖြစ်သည်။

- ⑫ いっしょに 京都へ 行きませんか。 အတူတူ ကျိုတိုကို သွားကြရအောင်လား။
..... ええ、いいですね。 အေး၊ ကောင်းသားပဲ။

၇။ V ましょう

လိုက်လိုက်လှဲလှဲအဆိုပြု၍ကမ်းလှမ်းဖိတ်ခေါ်သောအသုံးအနှုန်းဖြစ်သည်။ အဆိုပြုခြင်း၊ ကမ်း လှမ်းဖိတ်ခေါ်ခြင်းများနှင့်ပတ်သက်၍လိုက်လိုက်လှဲလှဲတုံ့ပြန်သောအခါမျိုးတွင်အသုံးပြုသည်။

- ⑬ ちょっと 休みましょう。 ခဏ နားရအောင်။
 - ⑭ いっしょに 昼ごはんを 食べませんか。 ထမင်း အတူ စားကြမလား။
..... ええ、食べましょう。 အင်း၊ စားကြရအောင်။
- [မှတ်ချက်] V ませんか နှင့် V ましょう ၂ခုလုံးသည်နာသူကိုဖိတ်ခေါ်သောအသုံးအနှုန်းဖြစ် သော်လည်း V ませんか သည် V ましょう ထက်ပို၍တစ်ဖက်လူ၏ဆန္ဒကိုအလေးထားသော စိတ်သဘောကိုပေါ်လွင်စေသည်။

၈။ ~か

か သည်ပြောသူအနေဖြင့်မသိရှိသေးသောသတင်းအချက်အလက်အသစ်ဖြစ်ကြောင်းကိုသိရှိရ၍ လက်ခံနားလည်ပေးကြောင်းကိုဖော်ပြသည်။ (သင်ခန်းစာ-၂) ရှိ そうですか မှ က နှင့်အသုံးတူ သည်။

- ⑮ 日曜日 京都へ 行きました。 တနင်္ဂနွေနေ့က ကျိုတိုကို သွားခဲ့ပါတယ်။
..... 京都ですか。 いいですね。 ကျိုတိုလား။ ကောင်းတာပေါ့။